


တင်္ဂါနှင့် နွားတို့။


Tingi and the cows



- Ingrid Schechter
- Ingrid Schechter
- Khaing Mrat Thu

၂။

တင်္ဂါနှင့် နွားတို့။ / English



Global Storybooks

globalstorybooks.net

တင်္ဂါနှင့် နွားတို့။ / Tingi and the cows

Ingrid Schechter

Ingrid Schechter

Khaing Mrat Thu (rki)




This work is licensed under a Creative Commons

[Attribution 3.0 International License.](https://creativecommons.org/licenses/by/3.0)

<https://creativecommons.org/licenses/by/3.0>





တင်ဂီစွာ သူ့ အဘောင်မနန် နီထိုင်ပါရေ။


...


Tingi lived with his grandmother.

He used to look after the cows with her.

...

၁၂၈၂၆၃၄၅၆၇၈
၉၁၂၃၄၅၆၇၈၉၁၂၃၄၅၆၇၈၉






တစ်ရက်နိုမာ စစ်သားတို့စွာ ရောက်လာပါရေ။

...


One day the soldiers came.



၁။ ခြေထောက်တံတိုင်းကို ဖြည့်ပါ။

...

They took the cows away.



၂။ ခြေထောက်တံတိုင်းကို ဖြည့်ပါ။

...


They crept home very quietly.



တင်ဂီနဲ့ အဘောင်မရို့ ထွက်ပြေးကြက ပုန်းနီ
ကတ်ရပါရေ။

...

Tingi and his grandmother ran away
and hid.



လုံချိသြားခရေခါ တင်ဂီနဲ့ သူ့ အဘောင်မစွာ
ထွက်ပါလတ်ကတ်ပါရေ။


...

When it was safe, Tingi and his
grandmother came out.

They hid in the bush until night.

...


၎်ၤပရေတယနွဲနွဲၤ ထွဲအတဒှေတဖၣ်တဲၣ် ယံၣ်တဲၣ်




One of the soldiers put his foot on him, but he kept quiet.

...

၎်ၤပရေတ
တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်
တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်တဲၣ်






ယေပီြေန စစ်သားတိစ္စာ ရောက်လာက
တိပါရေ။

...

Then the soldiers came back.



အဘောင်မစ္စာ တင်ဂီကို သစ်ရွက်တိန်န့် ဖုံးပ
စ်ပါရေ။

...

Grandmother hid Tingi under the
leaves.